


# Ghonyan-u, Vanlen rouu

ပုစဉ်းရင်ကွဲလေးရယ် ပြန်ခဲ့ပါ








Zwinlha vanranang,  
ghonyan mehrayetou.

မိုးဦးရောက်ရင်ကွယ်၊  
ပုစဦးရင်ကွဲတွေရောက်လာတယ်။



Ghonyan meh ravanye,  
pakhōn dou yuehlo yeou.


ပုစဉ်းရင်ကွဲတွေရောက်လာတော့  
သူတို့အော်သံကြားရပေ့။



Ghonyan brasheewu,  
zang jhuinpu khōn rayetou.

ပုစဉ်းရင်ကွဲတွေဝဲကာပျံ၊  
မိုးခြိမ်းသံလည်းဂျိမ်းဂျိမ်းညံ။





Zangjhuinpu khōn yuehranang,  
diyhi, diwa rasehdou.

မိုးခြံမ်းသံများကြားတဲ့အခါ၊  
ဖား၊ ကဏန်းတွေထွက်လို့လာ။



Sehrapoh diyhi, diwa,  
niphoubou nanh lokou  
lennouu.

ထွက်လို့လာတဲ့ ဖား၊ ကဏန်းများ၊  
သုငယ်ချင်းများကောက်ယူသွား။



Kunthenpu nang garokeiu,  
zwinlha vanranang.


နောင်နှစ်မှာကွယ်ပြန်ဆုံမယ်၊  
မိုးရာသီမှာကွယ်။



Ghonyan khōn yuehchi ranang,  
lunlee leyyeou.

ပုစဉ်းရင်ကွဲသံတွေမကြားရတော့၊  
လွမ်းဆွတ်တမ်းတမိတာပေါ့။







တန်ကွန် (နာဂ) ယဉ်ကျေးမှုနှင့်စာပေကော်မတီမှ ရေးသားပြုစုသည်။

